



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အမိန့်ကြော်ငြာစာအမှတ်၊ ၇၂ / ၂၀၂၆

၁၃၈၈ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၁၄ ရက်

(၂၀၂၆ ခုနှစ်၊ ဇူလိုင် လ ၁၃ ရက်)

ကြေညာလွှာတင်သွင်းခြင်း (Filing) လုပ်ငန်းစဉ်အတွက် ပုံစံများ သတ်မှတ်ထုတ်ပြန်ခြင်း

၁။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနသည် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ(က)နှင့် ပုဒ်မ ၈၆၊ ပုဒ်မခွဲ(ခ) ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ၊ ဝင်ငွေခွန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ၊ အထူးကုန်စည်ခွန်ဥပဒေနှင့် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေတို့အရ အခွန်ကြေညာလွှာတင်သွင်းခြင်းဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် အသုံးပြုရမည့်ပုံစံများအား ဤအမိန့်ကြော်ငြာစာဖြင့်ထုတ်ပြန်သတ်မှတ်လိုက်သည်။

စဉ်	အကြောင်းအရာ	ပုံစံအမှတ်
၁။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (က)နှင့် ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၇၊ ပုဒ်မခွဲ (က) တို့အရ ပေးပို့ရမည့် ပုဂ္ဂိုလ်စုဝင်ငွေခွန်ကြေညာလွှာ	ပတခ(ဝင)-၀၃-၀၁
၂။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (က)နှင့် ဝင်ငွေခွန်နည်းဥပဒေ ၅၊ နည်းဥပဒေခွဲ (က) တို့အရ ပေးပို့ရမည့် ရောင်းချ၊ လဲလှယ်၊ လွှဲပြောင်းခြင်းအလိုက် တင်သွင်းသည့် အခြေပစ္စည်းမှ မြတ်စွန်းငွေကြေညာလွှာ	ပတခ(ဝင)-၀၃-၀၁(က)
၃။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (က)နှင့် ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၇၊ ပုဒ်မခွဲ (က) တို့အရ ပေးပို့ရမည့် စုပေါင်းတင်သွင်းသည့် အခြေပစ္စည်းမှမြတ်စွန်းငွေကြေညာလွှာ	ပတခ(ဝင)-၀၃-၀၁(ခ)
၄။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (က)နှင့် ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၇၊ ပုဒ်မခွဲ (က) တို့အရ တစ်ဦးချင်းပုဂ္ဂိုလ်အခွန်ထမ်းများက ပေးပို့ရမည့် ဝင်ငွေကြေညာလွှာ	ပတခ(ဝင)-၀၃-၀၁(ဂ)
၅။	အခွန်ထမ်း၏ လက်မှတ် မှတ်တမ်း	ပတခ(ဝင)-၀၃-၀၁(ဃ)
၆။	ကြေညာလွှာ လက်ခံရရှိကြောင်း အကြောင်းပြန်ကြားစာ (အမှတ်စဉ် (၁)၊ (၂)၊ (၃) ညွှန်း)	ပတခ(ဝင)-၀၃-၀၂

စဉ်	အကြောင်းအရာ	ပုံစံအမှတ်
၇။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (စ)နှင့် ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၇၊ ပုဒ်မခွဲ (ခ) တို့အရ ဝင်ငွေကြေညာလွှာပေးပို့ရန် အကြောင်းကြားစာ	ပတခ(ဝင)-၀၃-၀၃
၈။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (စ)နှင့် ဝင်ငွေခွန်နည်းဥပဒေ ၅၊ နည်းဥပဒေခွဲ (ခ) တို့အရ အခြေပစ္စည်းမှမြတ်စွန်းငွေအတွက် ဝင်ငွေကြေညာလွှာပေးပို့ရန် အကြောင်းကြားစာ	ပတခ(ဝင)-၀၃-၀၃(က)
၉။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၈နှင့် ပုဒ်မ ၂၂၊ ပုဒ်မခွဲ(စ) တို့အရ ဝင်ငွေကြေညာလွှာ ပေးပို့ရန် အကြောင်းကြားစာ	ပတခ(ဝင)-၀၃-၀၄
၁၀။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ (က) အရ ဝင်ငွေကြေညာလွှာတင်သွင်းရမည့်ရက်ကို တိုးမြှင့်သတ်မှတ်ပေးရန် လျှောက်လွှာ	ပတခ(ဝင)-၀၃-၀၅
၁၁။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ (က) အရ ဝင်ငွေကြေညာလွှာ တင်သွင်းရမည့်ရက် တိုးမြှင့်သတ်မှတ်ပေးရန် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ အကြောင်းပြန်ကြားစာ	ပတခ(ဝင)-၀၃-၀၅(က)
၁၂။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၃၊ ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (က)နှင့် ဝင်ငွေခွန်စည်းမျဉ်း ၁၄၊ စည်းမျဉ်းခွဲ (ဂ) တို့အရ ပေးပို့ရမည့် လစာခေါင်းစဉ်နှင့် အကျုံးဝင်သည့်ဝင်ငွေမှ ဝင်ငွေခွန်လစဉ်နုတ်ယူသောစာရင်း	ပတခ(ဝင)-၀၃-၀၆
၁၃။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၃ အရ အီလက်ထရောနစ်နည်းလမ်းဖြင့် လစာဝင်ငွေခွန် နုတ်ယူပေးသွင်းသူက ပေးပို့ရမည့် စာရင်းပုံစံ (Excel File)	ပတခ(ဝင)-၀၃-၀၆(က)
၁၄။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၃ နှင့် ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၁၈ တို့အရ ပေးပို့ရမည့် လစာနှစ်ချုပ်စာရင်း	ပတခ(ဝင)-၀၃-၀၇
၁၅။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၃၊ ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)နှင့် ဝင်ငွေခွန်စည်းမျဉ်း ၁၄၊ စည်းမျဉ်းခွဲ (ဂ) တို့အရ ပေးပို့ရမည့်ပင်ရင်းမှနုတ်ယူပေးသွင်းသည့်ဝင်ငွေခွန်ပေးသွင်းမှုစာရင်း	ပတခ(ဝင)-၀၃-၀၈
၁၆။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၂)၊ ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မ ၁၁၊ ပုဒ်မခွဲ (ခ)တို့အရ မ-တည်အပိုင်ပစ္စည်း တန်ဖိုးလျော့ငွေ တောင်းခံသောပုံစံ	ပတခ(ဝင)-၀၃-၀၉

စဉ်	အကြောင်းအရာ	ပုံစံအမှတ်
၁၇။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၂) အရ ဝင်ငွေကြေညာလွှာတွင် မပါဝင်သော ပစ္စည်းစာရင်း	ပတခ(ဝင)-၀၃-၁၀
၁၈။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ(က)နှင့် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (က) တို့အရ ပေးပို့ရမည့် သုံးလပတ် ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ	ပတခ(ကသခ)-၀၃-၀၁
၁၉။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (က)နှင့် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၃၊ ပုဒ်မခွဲ (က) တို့အရ ပေးပို့ရမည့် နှစ်ချုပ် ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ	ပတခ(ကသခ)-၀၃-၀၁(က)
၂၀။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (က)နှင့် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (က) တို့အရ ပေးပို့ရမည့် သုံးလပတ် ကုန်ရောင်းကြေညာလွှာ	ပတခ(ကသခ)-၀၃-၀၁(ခ)
၂၁။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (က)နှင့် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (က) တို့အရ ပေးပို့ရမည့် သုံးလပတ် ကုန်သွယ်မှု သို့မဟုတ် ဝန်ဆောင်မှုကြေညာလွှာ	ပတခ(ကသခ)-၀၃-၀၁(ဂ)
၂၂။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (က)နှင့် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၃၊ ပုဒ်မခွဲ (က) တို့အရ ပေးပို့ရမည့် နှစ်ချုပ် ကုန်ရောင်းကြေညာလွှာ	ပတခ(ကသခ)-၀၃-၀၁(ဃ)
၂၃။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (က)နှင့် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၃၊ ပုဒ်မခွဲ (က) တို့အရ ပေးပို့ရမည့် နှစ်ချုပ် ကုန်သွယ်မှု သို့မဟုတ် ဝန်ဆောင်မှု ကြေညာလွှာ	ပတခ(ကသခ)-၀၃-၀၁(င)
၂၄။	အခွန်ထမ်း၏လက်မှတ် မှတ်တမ်း	ပတခ(ကသခ)-၀၃-၀၁(စ)
၂၅။	ကြေညာလွှာ လက်ခံရရှိကြောင်း အကြောင်းပြန်ကြားစာ (အမှတ်စဉ် (၁၈)၊ (၁၉) ညွှန်း)	ပတခ(ကသခ)-၀၃-၀၂
၂၆။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (စ)၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (ခ) နှင့် ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်း ၁၀၊ စည်းမျဉ်းခွဲ (က) တို့အရ သုံးလပတ်ကြေညာလွှာ ပေးပို့ရန် အကြောင်းကြားစာ	ပတခ(ကသခ)-၀၃-၀၃

စဉ်	အကြောင်းအရာ	ပုံစံအမှတ်
၂၇။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (စ)နှင့် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၃၊ ပုဒ်မခွဲ (ခ)တို့အရ နှစ်ချုပ်ကြေညာလွှာ ပေးပို့ရန် အကြောင်းကြားစာ	ပတခ(ကသခ)-၀၃-၀၃(က)
၂၈။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၈ နှင့် ပုဒ်မ ၂၂၊ ပုဒ်မခွဲ(စ) တို့အရ နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ ပေးပို့ရန် အကြောင်းကြားစာ	ပတခ(ကသခ)-၀၃-၀၄
၂၉။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ (က) အရ သုံးလပတ်/ နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ တင်သွင်းရမည့်ရက်ကို တိုးမြှင့်သတ်မှတ်ပေးရန် လျှောက်လွှာ	ပတခ(ကသခ)-၀၃-၀၅
၃၀။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ (က) အရ သုံးလပတ်/ နှစ်ချုပ် ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ တင်သွင်းရမည့်ရက် တိုးမြှင့်သတ်မှတ်ပေးရန် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ အကြောင်းပြန်ကြားစာ	ပတခ(ကသခ)-၀၃-၀၅(က)
၃၁။	ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (င) အရ ပြည်ပမှ တင်သွင်းသည့် ကုန်ပစ္စည်းများစာရင်းကြေညာလွှာ	ပတခ(ကသခ)-၀၃-၀၆
၃၂။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (က) နှင့် အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(က)တို့အရ ပေးပို့ရမည့် အထူးကုန်စည်ခွန် ကြေညာလွှာ	ပတခ(အထခ)-၀၃-၀၁
၃၃။	အခွန်ထမ်း၏ လက်မှတ်မှတ်တမ်း	ပတခ(အထခ)-၀၃-၀၁(က)
၃၄။	ကြေညာလွှာ လက်ခံရရှိကြောင်း အကြောင်းပြန်ကြားစာ (အမှတ်စဉ် (၃၂) ညွှန်း)	ပတခ(အထခ)-၀၃-၀၂
၃၅။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (စ) နှင့် အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ) တို့အရ အထူးကုန်စည်ခွန် ကြေညာလွှာပေးပို့ရန် အကြောင်းကြားစာ	ပတခ(အထခ)-၀၃-၀၃
၃၆။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၈နှင့် ပုဒ်မ ၂၂၊ ပုဒ်မခွဲ(စ) တို့အရ အထူးကုန်စည်ခွန်ကြေညာလွှာပေးပို့ရန် အကြောင်းကြားစာ	ပတခ(အထခ)-၀၃-၀၄

စဉ်	အကြောင်းအရာ	ပုံစံအမှတ်
၃၇။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ (က) အရ အထူးကုန်စည်ခွန်ကြေညာလွှာတင်သွင်းရမည့်ရက်ကို တိုးမြှင့်သတ်မှတ်ပေးရန်လျှောက်လွှာ	ပတခ(အထခ)-၀၃-၀၅
၃၈။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ (က) အရ အထူးကုန်စည်ခွန်ကြေညာလွှာ တင်သွင်းရမည့်ရက် တိုးမြှင့်သတ်မှတ်ပေးရန် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ အကြောင်းပြန်ကြားစာ	ပတခ(အထခ)-၀၃-၀၅(က)
၃၉။	အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ဂ)အရ ပြည်တွင်းသို့ တင်သွင်းသည့်ကုန်ပစ္စည်းများစာရင်းကြေညာလွှာ	ပတခ(အထခ)-၀၃-၀၆

၂။ ယခင် ၂၇-၄-၂၀၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၈၄/၂၀၂၂ နှင့် ၁၉-၁၂-၂၀၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၂၄၄/၂၀၂၂ တို့ဖြင့် ထုတ်ပြန်ခဲ့သည့် ကြေညာလွှာတင်သွင်းခြင်း (Filing) လုပ်ငန်းစဉ်အတွက် အသုံးပြုရန်လိုအပ်မည့် ပုံစံများအား ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

၃။ ယခုအမိန့်ကြော်ငြာစာသည် ၂၇-၄-၂၀၂၂ ရက်မှစ၍ အကျိုးသက်ရောက်စေရမည်။



(မြမြဦး)

ညွှန်ကြားရေးမှူးချုပ်
 

စာအမှတ်၊ ၁(၁)/ ဥစ-၁/ ပတခ/ ၂၀၂၆ (၅၇၉၅)

ရက် စွဲ ၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင် လ ၁၃ ရက်

ဖြန့်ဝေခြင်း

ပြည်ထောင်စုဝန်ကြီးရုံး၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန

မြန်မာနိုင်ငံစာရင်းကောင်စီ

အခွန်အယူခံခုံအဖွဲ့

ညွှန်ကြားရေးမှူးချုပ်၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန } မြန်မာနိုင်ငံပြန်တမ်းတွင် ထည့်သွင်းကြေညာပေးပါရန် မေတ္တာရပ်ခံပေးပို့ပါသည်။

ဒုတိယညွှန်ကြားရေးမှူးချုပ်များအားလုံး၊ ပြည်တွင်းအခွန်များဦးစီးဌာန

ဌာနခွဲညွှန်ကြားရေးမှူးများအားလုံး၊ ပြည်တွင်းအခွန်များဦးစီးဌာန

ဌာနမှူးများ၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး(၁။၂)၊ ပြည်တွင်းအခွန်များဦးစီးဌာန

ဌာနမှူးများအားလုံး၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၁၊ ၂၊ ၃၊ ၄၊ ၅)၊

ပြည်တွင်းအခွန်များဦးစီးဌာန

တိုင်းဒေသကြီး/ ပြည်နယ်အခွန်ဦးစီးဌာနမှူးများအားလုံး၊ ပြည်တွင်းအခွန်များဦးစီးဌာန

ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူး၊ ပြည်တွင်းအခွန်များဦးစီးဌာန

ပြန်ကြားရေးအဖွဲ့ (နေပြည်တော်) } ပြည်တွင်းအခွန်များဦးစီးဌာန website တွင် လွှင့်တင်ရန် ညွှန်ကြားပါသည်။

မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်

မိတ္ထူကို

ရုံးလက်ခံ၊ မျှောစာတွဲ

သက်ဆိုင်ရာ
အခွန်ထမ်းများကို
အသိပေးရှင်းလင်းရန်
ညွှန်ကြားပါသည်။